

Mingaladon မင်္ဂလာတင်

ADRA မြန်မာက ထုတ်ဝေသည့် သတင်းလွှာ
အတွဲ ၅ | ဇူလိုင်လ ၂၀၂၀

ဒေါ်ငွန်သွီး

ငွေစုငွေချေးအဖွဲ့များမှတစ်ဆင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို ထောက်ပံ့ခြင်း

Mingalaba

မင်္ဂလာပါ

အတွဲ ၅ | ဇူလိုင်လ ၂၀၂၀

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ဆက်သွယ်ရန်

နောက်ဆုံးရ စီမံကိန်းအချက်အလက်များ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ

ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ
PRICE စီမံကိန်းမှ
ဒေါ်ငွန်သွီးဖြစ်ပါသည်။
Photo: © 2020 ADRA Myanmar |
Emma McCrow

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
Sonya Funna, Aye Chan,
Saw William Po,
Crystal White, Naw Mu Mu Saw

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ထုတ်ဝေသူ
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



ငွေစုငွေချေးအဖွဲ့များမှတစ်ဆင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို ထောက်ပံ့ခြင်း

ကျွန်မနာမည်က ဒေါ်ငွန်သွီးပါ။ ကျွန်မတို့က ချင်းပြည်နယ်ဘလေးကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်မအသက်က ၄၉ နှစ်ရှိပြီ သားသမီး
ခုနစ်ယောက်ရှိပါတယ်။ ကျွန်မအကြီးသမီးကဆယ်တန်းအောင်ပြီး အလုပ်မရှိသေးလို့ အခုရက်ကန်းရက်နေပါတယ်။ အခြားကလေးတွေက
ကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်။ နောက်နှစ်ကျမှစာမေးပွဲဖြေရမယ်။

ကျွန်မခင်ပွန်းဆုံးသွားတဲ့အချိန်ကစပြီး ဘဝမှာအခက်အခဲတွေရှိခဲ့တယ်။ ဒါပေမဲ့ကျွန်မတောင်သူအလုပ်လုပ်ရင်းနဲ့ပဲ ကျွန်မကလေးတွေကို
ပံ့ပိုးပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။

နောက်ပြီးနှစ်စဉ်လည်း KG ကလေးတွေအတွက် စေတနာ့ဝန်ထမ်းအနေနဲ့လုပ်ဆောင်ပေးပါတယ်။ ကျွန်မကလေးတွေအကုန်လုံးက ကျောင်းတက်နေတယ်ဆိုတော့ ကျောင်းစရိတ်လည်းသိပ်မတတ်နိုင်ဘူး။ ဒါကြောင့်ကျွန်မအနေနဲ့ကလေးတွေပညာရေးအတွက် အခြားကနေ ငွေချေးပါတယ်။

ဒါပေမဲ့လည်း PRICE စီမံကိန်းစတင်ရောက်ရှိလာချိန်ကစပြီးတော့ နွေရာသီဆို ကျွန်မတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ ရက်ကန်းနဲ့ ပညာရေးအတွက် အသုံးပြုလိုတဲ့ငွေကို ထုတ်ချေးပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ရွာမှာငွေစုငွေချေးအဖွဲ့ဖွဲ့ထားပါတယ်။ အစပိုင်းမှာတော့ ရွာသားတွေအနေနဲ့ အရမ်းကြီး စိတ်မဝင်စားပေမယ့်လည်း အကျိုးရှိတာတွေရတဲ့အတွက် သူတို့အနေနဲ့ စိတ်ဝင်စားလာပြီး ပူးပေါင်းဆောင်ရွက်လာတာရှိပါတယ်။ ကျွန်တော်တို့လတိုင်းလတိုင်း ၅၀၀ စီနဲ့စုပါတယ်။ အကယ်၍ လူ ၁၂ ယောက်စုရင် ၆၀၀၀ ရနိုင်တယ်။ ဒါပေမဲ့ဒီပမာဏကနည်းနည်းလေးပါ။ ဒါပေမဲ့နှစ်ကြာလာတော့ ကျွန်တော်တို့ သိန်းကြီးဂဏန်းအထိစုလာနိုင်တယ်။ ဒါကိုသူတို့စိတ်ဝင်စားလာကြပြီး ပါဝင်လာကြတယ်’ ဟု ကျေးရွာခေါင်းဆောင် ဦးဘွေခန်းက မှတ်ချက်ပြုပြောဆိုသည်။

ကျေးရွာမှအခြားသူများကဲ့သို့ပင် ဒေါ်ငွန်သွီးသည် ငွေစုငွေချေးအဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ယခုအခါ သူမအနေဖြင့် စိုက်ပျိုးရန် ဝဥနှင့် မွေးမြူရန် ဝက်တို့ကို ဝယ်ယူနိုင်ခဲ့သည်။ အထူးသဖြင့် သူမသားသမီးများ၏ ပညာရေးကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ကာမိစေခဲ့သည်ဖြစ်သည်။

ဒေါ်ငွန်သွီးသည် အမျိုးသမီးများဦးဆောင်သောအိမ်ထောင်စုများအနက်မှ တစ်ဦးတစ်ယောက်လည်းဖြစ်ပြီး သူမ၏မိသားစုကို ကိုယ်တိုင် ရှာဖွေကျွေးမွေးစောင့်ရှောက်ပေးနေသူလည်းဖြစ်သည်။

AusAID နှင့် ADRA ဩစတြေးလျက ငွေကြေးထောက်ပံ့သော PRICE စီမံကိန်းသည် ချင်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် ဝင်ငွေတိုးမြှင့်ရေး လုပ်ငန်းများမှတစ်ဆင့် ဒေါ်ငွန်သွီးကဲ့သို့သော အားနည်းပြီးအခက်အခဲရှိသောမိသားစုများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုဖြစ်စေရန် အားပေးမြှင့်တင်ပေးလျက်ရှိသည်။

“

ဒီစီမံကိန်းက ကျွန်မတို့အတွက် အရမ်းကိုအကျိုးကျေးဇူးရှိပါတယ်။ အထူးသဖြင့်ကျွန်မလိုယောက်ျားမရှိတဲ့သူတွေအတွက်ဆို ပိုကောင်းတယ်။

EMMA MCCROW Communications Officer, ADMIN

သတင်းစကား

အခင်းအကျဉ်းအသစ်တစ်ခု

၂၀၂၀ သည် ရှုပ်ထွေးသောနှစ် တစ်နှစ်ဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိလူများသည် COVID-19 အကျပ်အတည်းကြောင့် ကျွန်မတို့တစ်ပါးမျှမမြင်ဖူးသောနည်းလမ်းများနှင့် အတူတစ်ကွချိတ်ဆက်ဆက်နွယ်မှုရှိခဲ့သည်။ ရောဂါပျံ့နှံ့မှုသည် “အိမ်နီးချင်း” ဆိုသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်မတို့တစ်ပါးမျှမမြင်ဖူးသော လူများပါဝင်လာသည်အထိ တိုးချဲ့ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းအရ ကျွန်မတို့၏အပြုအမူများကိုအကဲဖြတ်ရန်ဖိအားပေးခံရပြီး ကျွန်မတို့၏လုပ်ရပ်များနှင့် အပြန်အလှန်တုံ့ပြန်မှုများက သူတစ်ပါးအား မည်သို့ဆိုးကျိုးသက်ရောက်နိုင်သည်ကို စဉ်းစားရန်လည်း စိန်ခေါ်မှုဖြစ်စေသည်။

ကျွန်မနေထိုင်သောအမေရိကန်ပြည်ထောင်စုကဲ့သို့သောနေရာတွင် ကျွန်မတို့သည် အမူအကျင့်ပြောင်းလဲခြင်းကို နေ့စဉ်လုပ်ကိုင်ရန် တောင်းဆိုခံနေရသည်။ ကျွန်မတို့တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကိုယ်စဉ်းစားခြင်းကိုရပ်တန့်ပြီး စုပေါင်းအကျိုးအတွက်ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်ဖြစ်သည်။

ADRA အနေဖြင့် ကျွန်မတို့သည်ယင်းအကျပ်အတည်းကို ကွဲပြားခြားနားစွာတုံ့ပြန်ရန်လည်း စိန်ခေါ်ခြင်းခံနေရသည်။ အာရုံစူးစိုက်မှု၊ မြန်ဆန်မှုနှင့် ကျွန်မတို့အမြဲတမ်းပြုလုပ်ခဲ့သည့်အတိုင်းလုပ်ဆောင်ရန်နှင့် ကျွန်မတို့အသိုင်းအဝိုင်း မြင်တွေ့ခဲ့ရသောအကျိုးအမြတ်များကိုလျော့ချခြင်း၊ ဖယ်ရှားခြင်းသို့မဟုတ် အန္တရာယ်ကျရောက်စေခြင်းတို့ဖြစ်သည်။ လာမည့်ဆယ်စုနှစ်အတွက်ခန့်မှန်းထားမှုများအရ အသက်မွေးဝမ်းကျောင်းမှု၊ ကမ္ဘာ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အာဟာရအပေါ်တွင် အကြီးအကျယ်သက်ရောက်မှုများကလည်းရှိနေသည်။

ယင်းအကျပ်အတည်းကိုတုံ့ပြန်ရာတွင် ကျွန်မADRA တွင်အလုပ်လုပ်ခဲ့သည့် ၁၃ နှစ်တာကာလအတွင်း မတွေ့ဖူးသည့်နည်းလမ်းများနှင့် တိုင်းပြည်ရုံးများအချင်းချင်းစည်းရုံးလာသည်ကို မြင်တွေ့ခဲ့ရသည်။ မြန်မြန်ဆန်ဆန်ဖြင့် အားရစူးစိုက်ကာအတူတကွစုစည်းကာ အချင်းချင်းလေ့လာသင်ယူပြီး လူမှုအသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးရန်ဖြစ်သည်။ ကျွန်မတို့အနေနှင့် ကမ္ဘာသစ်ကိုသွားနေပြီး အချိန်များကုန်လွန်လာသည်နှင့်အမျှ ယင်းအခွင့်အရေးရရှိရန် တစ်ဦးနှင့် တစ်ဦးလိုအပ်လာမည်ဖြစ်သည်။ လူအပေါင်းတို့သည် ဘုရားသခင်အလိုတော်နှင့် အညီ အသက်ရှင်ကြမည်ဖြစ်ရာ အတူတကွစုဝေးစည်းရုံးခြင်းဖြင့် တတ်နိုင်သရွေ့ အကောင်းမွန်ဆုံးလုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

SONYA FUNNA | Senior Director for Programs & Innovation, ADRA International

မီဒီယာမှ



**ADRA Myanmar**
Published 27 July at 14:06

မသန်စွမ်းသူတစ်ဦးအဖြစ် သတ်မှတ်ခံရသော မနန်းစနေမသည် Norad နှင့် ADRA နော်ဝေမှ ရန်ပုံငွေပံ့ပိုးထားသော SEAQE2 စီမံကိန်းတွင် GTHS ဘားအံနှင့် ပူးပေါင်းဖွင့်လှစ်သော ကာလတိုသက်မွေးပညာသင်တန်းများကို တက်ရောက်သင်ကြားခွင့် ရရှိခဲ့ခြင်းအားဖြင့် သူမ၏ဆန္ဒကိုဖြည့်ဆည်းပေးရန်နှင့် သူမ၏ရပ်ရွာကိုကူညီပေးနိုင်ရန်အတွက် ပညာအခွင့်အလမ်းရရှိခဲ့ပါသည်။ ပိုမိုဖတ်ရှုနိုင်ရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ။ [HERE](#)



**ADRA Myanmar**
Published 30 July at 16:07

သင်လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ယနေ့ကျွန်တို့သည် #EveryChildInSchool အသံနားခံစာတွင် လက်မှတ်ပေါင်းတစ်သန်းရရှိခဲ့သည်။ အပေါက်ပြုလုပ်ရုံမျိုးမဟုတ်ဘဲ ဤသည်မှာလည်း သင်တို့လိုမိတ်ဆွေများ၏ပူးပေါင်းပါဝင်မှုမရှိဘဲ မပြုလုပ်နိုင်ပါ။

#EveryChildInSchool လှုပ်ရှားမှုသည် ၂၀၁၉ ခုနှစ်အောက်တိုဘာလတွင်စတင်ခဲ့ပြီး ADRA International နှင့် Seventh-day Adventist Church တို့မှ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ကျောင်းပြင်ပကလေးငယ်များနှင့် လူငယ်များကို ထောက်ပံ့ပေးရန် တက်တွန်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အရည်အသွေးရှိသော ပညာရေး လိုအပ်ပြီး ဆင်းရဲမွဲတေမှုအခက်အခဲများကြောင့်နေထိုင်ရန် လိုအပ်သော ကလေးငယ်များမှာလည်း အလွန်များပြားလာသည်။ လွန်ခဲ့သည့် ၁၀ လအတွင်း သင်အပါအဝင် အားရက၊ အာရှ၊ ဥရောပ၊ လက်တင်အမေရိကနှင့် တောင်ပစိဖိတ်ဒေသများတွင် ကလေးသူငယ်များကိုအားပေးထောက်ပံ့ပေးရန်နှင့် အွန်လိုင်းလက်မှတ်များတိုးပွားလာစေရန် အချိန်အကုန်ဖြင့် ကျွန်ုပ်တို့အတူလုပ်ဆောင်ခဲ့ကြပါသည်။

#EveryChildInSchool ကမ်ပိန်းကြောင်းနှင့် ထပ်မံ၍မည်သို့ဆက်လက်ဆောင်ရွက်မည်ကို ပိုမိုသိရှိလိုပါက [HERE](#) တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။



ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း



DAVID CUNG LAN THANG

M&E OFFICER | PRICE

-  **ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။**
ချင်းလူမျိုးပါ။
-  **အကြိုက်ဆုံးအစားအစာကဘာပါလဲ။**
ချင်းရိုးရာအစားအစာပါ။
-  **အကြိုက်ဆုံးအရောင်ကဘယ်အရောင်ပါလဲ။**
ကြည့်ဖို့အတွက်က အစိမ်းရောင်၊ ဝတ်ဖို့ကအဖြူ၊ အပြာနဲ့ အနက်ပါ။
-  **ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။**
သူငယ်ချင်းတွေနဲ့လျှောက်သွားရတာနဲ့ အတွေးအခေါ်တွေကိုဖလှယ်ရတာပါ။

- Q5** ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။ **Q6** ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
အမေရိကန်နိုင်ငံပါ။
အနာဂတ်ကြည့်မျှော် အသက်တာပေါ့
- Q7** ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။ **Q8** ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။
ဩဂုတ်လ၂၀၁၆ ခုနှစ်
ကျန်းမာသောပတ်ဝန်းကျင်ကောင်းရှိလို့ပါ။



ဓာတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
Naw Mu Mu Saw, Project Manager, SEAQE2

ဓာတ်ပုံ၏အကြောင်း
ကိုစောကျော်မင်းထွန်းသည် KECD မှ ဆံပင်ညှပ်သင်တန်းဆရာဖြစ်ပြီး SEAQE2 စီမံကိန်း၌ GTHS (ဘားအံ)က ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းအမှတ် Batch 2/2017 ကို တက်ရောက် အောင်မြင်ပြီးစီးခဲ့သူလည်းဖြစ်ပါသည်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို နောက်တစ်ခါထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့် တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

- ဓာတ်ပုံ လမ်းညွှန်ချက်**
သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်
- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
 - ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးခြင်း ဖြစ်ရမည်။
 - အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
 - Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
 - ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်။
 - JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
 - ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
 - ဓာတ်ပုံ၏အကြောင်းအရာကို ဖော်ပြထားပေးရမည်။

Photo: © 2020 ADRA Myanmar | Naw Mu Mu Saw

အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

RESEARCHER

Topic: Ethnic Education Systems
Project: CASE2Learn
Deadline: 10 August 2020

VALUE CHAIN & MARKETING OFFICER

Location/Project: Gangaw | SURE
Deadline: 16 August 2020

GRAPHIC DESIGNER

To Develop a Project Logo
Project: CASE2Learn
Deadline: 21 August 2020

PROJECT MANAGER

Location/Project: Lashio, Shan State | BRIGHT
Deadline: 21 August 2020

PROGRAM OFFICER

Location/Project: Hpa-An, Kayin State | AEON
Deadline: 21 August 2020

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။

နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



CASE2LEARN

ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် ပူးပေါင်းဆောင်ရွက်နေသည့် CASE2LEARN စီမံကိန်းသည် မိခင်ဘာသာစကား ပုံနှိပ်စာအုပ်များအပါအဝင် သင်ကြားရေးနှင့်သင် ထောက်ကူပစ္စည်းများကို ကျောင်းပညာသင်နှစ် မတိုင်မီကျောင်းပေါင်း ၃,၁၆၂ ကျောင်း၊ ဆရာများနှင့်ကျောင်းသားကျောင်းသူ ၃၁၆,၇၃၀ ထံသို့ရောက်ရှိဖြန့်ဝေပေးလျက်ရှိပါသည်။

အဆိုပါပစ္စည်းများမှာ ဘောပင်၊ မှတ်စုစာအုပ်၊ စာရေးကိရိယာ၊ မှတ်တမ်းတင်စာအုပ်၊ flipcharts များနှင့် အားကစားပစ္စည်းများစသည့် ပစ္စည်းအမျိုးပေါင်း ၃၄ မျိုး ပါဝင်ပါသည်။

ယင်းဖြန့်ဝေခြင်းကို RISEကွန်ရက်ဝင်များဖြစ်သော BWF, CDN, CRED, ENDO, LDN, SEE, SENG, TSYU နှင့် KTWG အဖွဲ့များက ချင်း၊ ရှမ်း၊ နာဂနှင့် ကရင်ပြည်နယ်တို့တွင်လုပ်ဆောင်ခဲ့ပြီး RISE အဖွဲ့ ကလည်း ပြင်ဦးလွင်တွင်ဖြန့်ဝေခြင်းလုပ်ဆောင်ခဲ့ သည်။

CASE2Learn စီမံကိန်းသည် ၅၀ရာခိုင်နှုန်းရန်ပုံငွေ ထောက်ပံ့ထားသော အစိုးရကျောင်းဆရာများနှင့် နှိုင်းယှဉ်ပါက အထောက်အပံ့မရရှိသော ဒေသများ မှအစိုးရဝန်ထမ်းမဟုတ်သောဆရာများကို ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။

SEAQE2

Norad နှင့် ADRA နှစ်ဦးပူးပေါင်း ရန်ပုံငွေထောက်ပံ့ ထားသည့် SEAQE2 စီမံကိန်းအစည်းအဝေးကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ တောင်ကလေး ၂ ကျေးရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးသို့ လှိုင်းဘွဲ့မြို့နယ်၊ ဒုတိယပညာ ရေးမှူး၊ ကျောင်းစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောင်းအုပ်များ၊ ကျေးရွာဒေသခံများနှင့် ADRA Myanmar မှ စီမံကိန်းဒါရိုက်တာ၊ စီမံကိန်းမန်နေဂျာ၊ ပညာရေးဆိုင်ရာအရာရှိ၊ အင်ဂျင်နီယာနှင့် စီမံကိန်းဝန် ထမ်းများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အလယ်တန်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် SMCကော်မတီ နှင့် ကျေးရွာခေါင်းဆောင်များထံမှ ခွင့်ပြုချက်ရရှိရန် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးမှုအဓိကအကြောင်းအရာများမှာဆောက် လုပ်ရေးနေရာရွေးချယ်ခြင်း၊ ဒီဇိုင်းပိုင်းဆိုင်ရာအကြံ ဉာဏ်များကို မျှဝေခြင်း၊ ဆောက်လုပ်ရေးအတွက် လူထု၏ပူးပေါင်းပါဝင်မှုနှင့် ADRA ၏ ပညာရေး ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခြင်းတို့ဖြစ်သည်။ အဆိုပါအစည်းအဝေးသည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး ရပ်ရွာလူထုအနေဖြင့်လည်း ADRA အဖွဲ့၊ မြို့နယ်ပညာရေးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်များပြုခဲ့ကြသည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



SURE

MFAT နှင့် ADRA New Zealand တို့က ရန်ပုံငွေထောက်ပံ့ထားသော SURE စီမံကိန်းသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူ သင်တန်းကျောင်းအမည်ဖြင့်သင်တန်းကို စီမံကိန်းကျေးရွာ ၁၂ ရွာတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါသင်တန်း၏ရည်ရွယ်ချက်မှာ ချင်းပြည်နယ်၊ လိုတော်ကျေးရွာတွင် အဓိကစိုက်ပျိုးလျက်ရှိသော စပါးနှင့် ပြောင်းဖူး စိုက်ခင်းများကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စပါးပြောင်းဖူးစိုက် တောင်သူများအား ကျွမ်းကျင်သောတောင်သူများ ဖြစ်လာစေရန်အတွက် SURE စီမံကိန်းမှ နည်းပညာများပံ့ပိုးလျက် စာတွေ့လက်တွေ့အဖြစ် တောင်သူသင်တန်းကျောင်းသင်တန်းပေးခြင်းဖြစ် သည်။

ယင်းသင်တန်းတွင် သင်တန်းသားများအနေဖြင့် ၎င်းတို့၏အတွေ့အကြုံများကို မျှဝေခဲ့ပြီး ပြောင်းနှင့် စပါးမျိုးစေ့စိုက်ပျိုးခြင်းနှင့်စပ်လျဉ်းသည့် နည်းလမ်းများဖြစ်သော အပင်ပေါက်ရန်အတွက် စစ်ဆေးခြင်းနှင့် လက်ရှိလယ်မြေ၏ကြီးထွားနိုင်ရန် စသည့်တို့ကို လေ့လာဆွေးနွေးခဲ့ကြသည်။

SURE

SURE စီမံကိန်းသည် ချင်းပြည်နယ်၊ လိုတော်ကျေးရွာတွင် မြေဆီလွှာကောင်းမွန်စေရေး ဗက်တီတမြက်စိုက်ပျိုးထိန်းသိမ်းနည်းနှင့် ပတ်သက်၍ သင်တန်းတစ်ခုကိုပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး အတွေ့အကြုံရှိသူ သင်တန်းဆရာမ ဒေါ်မျိုးမျိုးရီက သင်တန်းပို့ချခဲ့သည်။

ယင်းသင်တန်းတွင် ကျေးရွာ ၁၂ ရွာမှ Extension workers ၁၆ ဦးနှင့် စီမံကိန်းဝန်ထမ်း ၄ ဦး စုစုပေါင်း သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းအကြောင်းအရာနှင့် ပတ်သက်၍ လည်း Skynet UpToDate သတင်းဌာနက သတင်းထုတ်လွှင့်ဖော်ပြခဲ့သည်။ မီဒီယိုကို ဤ တွင်ကြည့်ရှုနိုင်ပါသည်။ [HERE](#).



အထူးမြင်ကွင်း ဆောင်းပါး



Country Director နှင့် မိသားစုကို နှုတ်ဆက်ခြင်း

ADRA Myanmar သည် Country Director ဖြစ်သူ Claudio၊ သူ၏ဇနီး M&E ညှိနှိုင်းရေးမှူး Brenda နှင့် ၎င်းတို့ကလေး ၂ ဦးကို Summit Parkview ဟိုတယ်၌ နေ့လည်စာစားပွဲပြုလုပ်ခြင်းအားဖြင့် နှုတ်ဆက်လိုက်ရပါသည်။

Claudio သည် Country Director အဖြစ် လေးနှစ် ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး Brenda သည် M&E ညှိနှိုင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ADRA International သို့ ပြောင်းရွှေ့ခဲ့သည်။ ယခုအခါတွင်မူ မိသားစုလိုက်ပါ အမေရိကန်သို့ပြောင်းရွှေ့သွားပြီဖြစ်သည်။

Claudio ၏ ဦးဆောင်မှုအောက်တွင် ADRA Myanmar သည်စီမံကိန်းအသစ်များကို ရယူခြင်း၊ ကျွန်ုပ်တို့၏အဓိကsectorsများကိုပြုပြင်ခြင်း၊ ငွေကြေး ချဲ့ထွင်ခြင်း၊ ဒေသခံ Adventist ဘုရားကျောင်းနှင့် ပိုမိုခိုင်မာသောဆက်ဆံရေးတည်ဆောက်ခြင်း၊ ဌာနပညာရေးကို တောက်ခံအားပေးခြင်းနှင့်ဒေသခံ အဖွဲ့အစည်းများနှင့် အစိုးရနှင့်ပူးပေါင်းမှုများကို ဆက်လက်အားဖြည့်ခြင်းစသည့် အပြောင်းအလဲများစွာကိုကြုံတွေ့ခဲ့ရသည်။

ကျွန်ုပ်တို့အနေဖြင့် Claudio၊ Brenda နှင့် ၎င်းတို့ မိသားစုကို ဘုရားသခင်အနေဖြင့် ကောင်းကြီးမင်္ဂလာ ပေးပါစေရန်လည်းဆုတောင်းပေးလိုက်ရပါသည်။





ADRA